

၉-ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခန်း

ဘာဝနာအကျိုး

ဆရာ။ ။ကိုရင် ဗုဒ္ဓရက္ခိတ....“ ဘာဝနာ ” ဆိုတာကို နား
လည်ရဲ့လား။

ကိုရင်။ ။နားမလည်သေးပါ အရှင်ဘုရား။

ဆရာ။ ။မိမိစိတ်ကို(သေးသေး သိမ်သိမ် မဖြစ်စေဘဲ) တိုး
တက်ကြီးပွားလာအောင်ကြိုးစားမှုကို“ဘာဝနာ”
ဟု ခေါ်တယ်။ [ဘာဝနာ = တိုးပွားစေခြင်း။]
တနည်း-မိမိစိတ်အစဉ်ကို ကမ္မဋ္ဌာန်းအာရုံ တပါး
ပါးဖြင့် ထုံ့မှန်း၍ ထားမှုကို “ဘာဝနာ” လို့
ခေါ်တယ်။ [ဘာဝနာ = ထုံ့မှန်းခြင်း။]

ကိုရင်။ ။“ထုံ့မှန်း” ဆိုတာ ဘယ်လိုဟာဘာလဲ အရှင်
ဘုရား။

ဆရာ။ ။အဝတ်ကို နံ့သာတို့ဖြင့် ဆွတ်ဖျန်းထားခြင်း
အဝတ်အခေါက်ထဲမှာ နံ့သာမှုန့်တို့ကို သွင်းထား
ခြင်းကို “နံ့သာဖြင့် ထုံ့မှန်းခြင်း”လို့ ခေါ်တယ်။
ထို့အတူ စိတ်ကို ကမ္မဋ္ဌာန်းအာရုံ တပါးပါးဖြင့်
ကောင်းမွန်စွာထားခြင်းကိုလဲ “စိတ်ကို ကမ္မဋ္ဌာန်း
ဖြင့် ထုံ့မှန်းထားခြင်း”လို့ ခေါ်ရတယ်။